

ညည်းတွား က၊ <nyi: twa:> ①埋怨，叫苦： ချူသံပါအောင် ~ သည်။ 叫苦连天。 / ~ မြည်တမ်းသည်။ 发牢骚。 ②呻吟 ညတ်ညတ် မသ၊ <nyat nyat> (小鸡受惊) 吱吱叫： ကြက်က လေးများ ~ မြည်ကြ၏။ 小鸡吱吱叫。

ညိတ် က၊ <nyeit> ①点头，(树枝等)颤动： ခေါင်း ~ ကာ ~ ကာနှင့်နားထောင်နေသည်။ 频频点头地听着。 ②偏斜，转向 ③闪亮 ④声音嘈杂

ညန် န၊ <nyan> 【植】田菁

ညပ် က၊ <nyat> ①夹在中间，被夹住： လက်ကိုတံခါး ~ သွား တယ်။ 手被门夹住。 / သူလဲဘတ်စ်ကားပေါ် ~ ပါသွားတယ်။ 他也被乘客夹进公共汽车中去了。 ②拥挤： တဲမှာနေရာ မလပ်အောင် ~ နေ၏။ 茅屋里挤得满满的。

ညပ်သပ် က၊ <nyat that> 拥挤不堪： အခန်းကကျဉ်းပရိဘောဂ ကများတော့ ~ နေတာပေါ့။ 屋子小家具多当然就很挤罗！

ညပ်သိပ် နဝ၊ <nyat theit> 拥挤不堪： ပျံ့ကြည့်ပရိသတ်ကြီးမှာ ~ နေ၏။ 观众拥挤不堪。 / သစ်ပင်များထူထပ် ~ နေသည်။ 树木密密层层的。

ညွံ့ မသ၊ <nyun> (水牛叫声) 哞！

ညွတ် က၊ <nyut> ①弯下，低垂： ခါး ~ သည်။ 弯腰。 / ဦး ~ သည်။ 低头致敬。 / ပန်းသီးတွေ ~ နေအောင်သီး၏။ 累累的苹果把树枝压弯了。 / ကမ်းလုံး ~ မျှထွက်၍ကြိုဆိုကြ သည်။ 河岸上挤满了欢迎的人群。 ②倾心于： သဘော ~ သည်။ 倾心。 / ပရိသတ်စိတ် ~ လာအောင်အဟောကောင်း တဲ့လူ့ ~ ချင် (喻) 早已心甘情愿

ညွတ်ကိုင်း က၊ <nyut kain:> ①低垂 ②恭敬，恭谨

ညွတ်ကျိုး က၊ <nyut kyo:> (书) 谦卑，谦恭： ရိုသေ ~ လက် အုပ်မိုး၍ရှိခိုးပါ၏။ 恭敬地合十朝拜。

ညွတ်ကြို က၊ <nyut kyo'> (书) 谦恭，恭谨

ညွတ်ကွေး နဝ၊ <nyut kwe:> (树枝等) 弯曲，弯垂： သစ်ကိုင်း များသည် ~ နေ၏။ 树枝弯垂下来。

ညွတ်ခါ က၊ <nyut kha'> (书) 恭敬，尊敬

ညွတ်ခွေ နဝ၊ <nyut khwei> 弯垂，弯曲

ညွတ်စင်း နဝ၊ <nyut sin:> 恭顺

ညွတ်တုပ် နဝ၊ <nyut tout> 恭谨

ညွတ်တိမ်း က၊ <nyut tein:> 倾斜，倾向，趋向

ညွတ်တွား က၊ <nyut twa:> 下拜，礼拜： ~ ရှိခိုး၏။ 叩拜。

ညွတ်နူး နဝ၊ <nyut nu:> = နူးညွတ်

ညွတ်ပဲ့ညွတ်ပဲ့ ကဝ၊ <nyut pe' nyut pe'> = ညွတ်ပက်ညွတ်ပက်

ညွတ်ပက်ညွတ်ပက် ကဝ၊ <nyut pet nyut pet> 颤颤悠悠： လ လျှောက်သွားတဲ့အခါကြီးတံတားဟာ ~ ဖြစ်သွားတယ်။ 人走过时 索桥颤颤悠悠的。 / ထမ်းပိုး ~ နဲ့ထမ်းသွားတယ်။ 颤悠悠 地挑着担子走了。

ညွတ်ပျောင်း က၊ <nyut pyaun:> 心悦诚服，倾倒，佩服： ထ

ဖက်သား ~ လာအောင်ဆွဲဆောင်နိုင်စွမ်းရှိသည်။ 有本事使对方 心悦诚服。

ညွတ်ပျပ် က၊ <nyut pyat> = ညွတ်ခါ

ညွတ်ယိုင် က၊ <nyut yain> = ညွတ်တိမ်း

ညွတ်ယိမ်း က၊ <nyut yein:> = ညွတ်တိမ်း

ညွတ်ရှိုင်း က၊ <nyut shain:> (书) 恭谨，恭敬

ညွတ်လျှို က၊ <nyut sho:> = ညွတ်ခါ

ညွှန် I န၊ <nyun'> (合) 嫩芽： ဗူး ~ 瓠瓜芽 II နဝ၊ <nyun'> 细长；锐利；(喻) 特好： စာရေးတာ ~ နေတာပဲ။ 字写得很棒。 / ကောင်းပေ့ ~ ပေ့။ 最好的，最棒的

III က၊ (喻) 把别人当垫脚石 谋取私利： သူသည်ကျွန် တော်အပေါ်တွင် ~ သည်ဟုကျွန်တော်ထင်သည်။ 我认为他拿我 当垫脚石。

ညွှန်တက် နဝ၊ <nyun' tet> ①添枝加叶；添油加醋 ②雨后 春笋般的

ညွှန်ပေါင်း န၊ <nyun' baun:> ①联合，混合： ~ အစိုးရ 联 合政府 / ~ အသုံးချရေး 综合利用 ②集优秀者在一 起： ~ အသင်း 联队，混合队

ညွှန်ပူး I န၊ <nyun' bu:> ①嫩芽 ②精华 II က၊ <nyun' phu:> 长出嫩芽

ညွှန်ပွိုဝ်း န၊ <nyun' byu bo:> 铁甲虫(食稻叶，甲壳有刺)， 同义词有： ခေါင်းပွိုဝ်း၊ ပိုးလောင်းမိး 等

ညွှန် န၊ <nyun> 淤泥，塘泥

ညွှန်ဇေး န၊ <nyun zei:/nyun zi:> 粘泥： ~ ရုပ် 泥人，泥娃 娃

ညွှန်ခိုင် န၊ <nyun zain> 泥块

ညွှန်တော့ န၊ <nyun daw:> 泥沼，沼泽地

ညွှန်တွင်း န၊ <nyun dwin:> 泥坑，泥潭，泥塘

ညွှန်နန်း န၊ <nyun non:> 泥潭

ညွှန်နဲ န၊ <nyun hne:> = ညွှန်ဇေး

ညွှန်နှစ် န၊ <nyun hnit> 泥

ညွှန်ပေါက် က၊ <nyun paut> 形成泥泞

ညွှန်ပျောင်း န၊ <nyun byaun:> 泥泞，泥浆

ညွှန်ပျပ် န၊ <nyun byit> 粘泥，烂泥

ညွှန်ပြင် န၊ <nyun byin> 沼泽地，泥沼地

ညွှန်ဗွက် န၊ <nyun bwet> 泥泞

ညွှန်အိုင် န၊ <nyun ain> 泥塘

ညွာ က၊ <hnya> 体贴，宽容，留情： ရန်သူကို ~ ယင်ကိုယ်ပဲ ဒုက္ခရောက်မှာပဲ။ 对敌人宽容，自己就要倒霉。 / မ ~ တမ်း ပြောရမယ်ဆိုယင် 如果不客气地说出的话…… / ဆေး ~ ထိုး တယ်။ 轻轻地注射。

ညွာတာ က၊ <hnya ta> 体谅，宽容，宽恕： အ ~ ကင်းမဲ့သော ဝေဖန်ရေး 无情的批评 / အချင်းချင်း ~ ကြရန်လိုသည်။ 需要 互相宽容。